

အမ္ဘာစာ

အသံမျှသာ ဖလှယ်ထားပါသည်။ ဤသို့ အသံဖလှယ်ထားခြင်းကြောင့် မူရင်းဘာသာစကားနှင့် ရင်းနှီးမှု အကျိုးကိုလည်း ကလေးသူငယ်များ ရရှိနိုင်ပါသည်။

ပညာရှင်များ ယခုသုံးထားသော စကားလုံးများနှင့် အဓိပ္ပာယ်များထက် ပိုမိုကောင်းမွန်သင့်မြတ်သည့် စကားလုံးများ အဓိပ္ပာယ်များကို ဤကျမ်းကို လေ့လာဖတ်ရှုသူများက အကြံပေးစေလိုပါသည်။ ထိုသို့ အကြံပေးချက်များကို လေးလေးစားစား လေ့လာပြီး ဆီလျော်သည့်အချက်အလက်နှင့် စကားလုံးများကို အစားထိုးပြောင်းလဲရန် အသင့်ဖြစ်ပါသည်။

ဤကျမ်းတွင် ပါဝင်သည့် ပညာရပ်ဆိုင်ရာ အထွေထွေဗဟုသုတများကို လိုသလိုရွေးချယ်၍ ဆည်းပူးနိုင်ကြပါသည်။ ကလေးသူငယ်များအတွက် ဆိုသော်လည်း ဤကျမ်းကို ဖတ်ရှုလေ့လာခြင်းဖြင့် ကလေးလူကြီးမရွေး ဗဟုသုတပွားများ၍ အသိဉာဏ်များ ပိုမိုအားကောင်းလာကြမည်။ ထိုထက် တစ်ဆင့်တက်၍ သိလိုစိတ် စူးစမ်းရှာဖွေလိုစိတ်နှင့် သုတပွားလိုစိတ်များ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာကြပါက ဤကျမ်းထုတ်ဝေခြင်း၏ရည်ရွယ်ချက်အောင်မြင်သည်ဟု မှတ်ယူရပေမည်။

ပညာရေးဝန်ကြီးဌာန

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ရှိ ကလေးသူငယ်များ ဗဟုသုတ တိုးတက်ပွားများစေရန် ရည်ရွယ်၍ ကလေးသူငယ်များအတွက် သုတရတနာသိုက် ဟူသောအမည်ဖြင့် ဤကျမ်းကို ပညာရေးဝန်ကြီးဌာနက စီစဉ်ထုတ်ဝေလိုက်ပါသည်။

အဆိုပါကျမ်း၏မူရင်းမှာ Kodansha ကုမ္ပဏီမှ ဂျပန်ဘာသာဖြင့် ထုတ်ဝေသော ရောင်စုံစွယ်စုံကျမ်းဖြစ်ပါသည်။ ထိုစွယ်စုံကျမ်းကိုမှီး၍ Far East Publication International Pte Limited မှ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော The Children's Treasury of Knowledge ကျမ်းကို အဆင့်မြင့်ပညာဦးစီးဌာနနှင့် Time-Life စာအုပ်ကုမ္ပဏီတို့ပူးတွဲ၍ မြန်မာပြန် ကျမ်း တစ်စောင်အဖြစ် ရောက်အောင် ကြိုးပမ်းကြခြင်းဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာနက ဤသို့စီစဉ်ထုတ်ဝေရာ၌ နိုင်ငံတော်၏ပညာရေးကို ကမ္ဘာ့ပညာရေးအဆင့်မီစေရန် ကြိုးပမ်းနေသည့်အားလျော်စွာ မြန်မာကလေးသူငယ်များသည် ကျောင်းပြဋ္ဌာန်းစာများအပြင် ပညာရပ်ဆိုင်ရာ အထွေထွေဗဟုသုတများကိုလည်း အလွယ်တကူ ရယူဆည်းပူးနိုင်ကြပါစေဟူသော အာသိသထားရှိပါသည်။

ဤ သုတရတနာသိုက် တွင်-

- ၁။ ယူနီဗာဆီနှင့် ရာသီဥတု
- ၂။ အပင်များ
- ၃။ ကမ္ဘာဦးသက်ရှိများ
- ၄။ ရေအောက်သက်ရှိများ
- ၅။ အင်းဆက်ပိုးများ
- ၆။ တိရစ္ဆာန်များ
- ၇။ သင်္ချာ
- ၈။ အီလက်ထရွန်နစ်နှင့် စွမ်းအင်
- ၉။ ပို့ဆောင်ရေးယာဉ်များ
- ၁၀။ ဝါသနာပါရာ အပန်းဖြေစရာ

ဟူ၍ ဝိဇ္ဇာသိပ္ပံအသိပညာ အတတ်ပညာ စသည့် သုတရတနာများ ပါဝင်ကြပါသည်။ ထိုသုတရတနာများ သို့မဟုတ်ဖြစ်သောကြောင့် ကျမ်း၏အမည်ကို သုတရတနာသိုက် ဟူ၍ မှည့်ခေါ်ခြင်း ဖြစ်ပါသည်။

ဤကျမ်းကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ မှန်မြတ်သောစေတနာဖြင့် ပြန်ဆိုကြသော ဆိုင်ရာဆိုင်ရာ ပညာရှင်ပုဂ္ဂိုလ်ကြီးများသည် စေတမ္ပသေချာစွာ ပြန်ဆို စိစစ်ကြပါသည်။ သို့သော် ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုသို့ တိတိကျကျ ပြန်ဆိုရန်မှာ မလွယ်ကူလှသော ကိစ္စတစ်ရပ်ဖြစ်ပါသည်။ တစ်ဘာသာနှင့် တစ်ဘာသာမှာ အနက်အဓိပ္ပာယ် အကျယ်အကျဉ်း အနက်အတိမ် စသည့် ခြားနားမှုများရှိမြဲဖြစ်ရာ မူရင်းအဓိပ္ပာယ် တိကျစေရန် အချို့အချို့သော မူရင်းဘာသာစကားလုံးများကို မြန်မာဘာသာသို့ မပြန်ဆိုပဲ

ကျောက်မြစ်ရုပ်ကြွင်းများ	၇
ကမ္ဘာပေါ်တွင် သက်ရှိများစတင်ဖြစ်ပေါ်ခြင်း	၈
နှစ် သန်းပေါင်း ၁၀၀၀ ခန့်က သက်ရှိများ	၉
ကမ်ဗရီယန်ယုဂ်သက် ရှိများ	၁၀
ထရိုင်လိုဗိုက်များ၊ ထရိုင်လိုဗိုက်အမျိုးမျိုး၊ ကမ္ဘာဦးလီယူလတ်၊ ကမ္ဘာဦးကင်းမြီးကောက်	
အော်ဒိုဗစ်စီယန်ပင်လယ်မှ ကျောရိုးမဲ့သတ္တဝါများ	၁၄
ရှေးဦးအပင်များ	၁၅
ကျောရိုးရှိသတ္တဝါများ ပေါ်ပေါက်လာခြင်း	၁၇
ငါးတို့၏ဆင့်ကဲဖြစ်စဉ်၊ ဗာကီးနီးယား၊ ဒိုင်နိုဆိုင်း၊ လမ်ပရီငါး၊ ယခုခေတ်ငါးများ၊ ဝိလာကန်ငါး၊ ယူဆီနော့တရွန်	
ကုန်းနေရေနေသတ္တဝါတို့၏ ဆင့်ကဲဖြစ်စဉ်	၂၃
ရှေးဦး ကုန်းနေရေနေသတ္တဝါများ၊ ဒစ်ပလိုကောလတ်၊ ဆယ်လာမင်ဒါများ၊ ဆီမောရီးယား	
တွားသွားသတ္တဝါတို့၏ ဆင့်ကဲဖြစ်စဉ်	၂၈
ပထမဦးဆုံးတွားသွားသတ္တဝါများ၊ ဒိုင်ပက်ထရိုဒွန်၊ သီကိုဒွန်များ၊ ဒိုင်နိုဆောများ၊ ဒိုင်နိုဆောများ၊ ပျောက်ကွယ်သွားခြင်း၊ ပင်လယ်နေ တွားသွားသတ္တဝါများ၊ ပျံနိုင်သော တွားသွားသတ္တဝါများ၊ မျက်မှောက်ခေတ် တွားသွားသတ္တဝါများ	
ငှက်များ ပေါ်ပေါက်လာခြင်း	၅၈
ပျံနိုင်သောငှက်များ	
နို့တိုက်သတ္တဝါတို့၏ ဆင့်ကဲဖြစ်စဉ်	၆၁
ဆိုင်နိုနိုသတ်၊ ဘဲတူပျံတူနှင့်ကင်ဂရူးသားပိုက်ကောင်၊ ဂလိုပတိုဒွန်နှင့် ပုဂ္ဂက်စားကောင်ကြီးများ၊ ဖီနာကိုဗတ်၊ ကော်ရိုဖိုဒွန်၊ တိုင်တာနိုသီရီ၊ ယူအင်တာသီရီယမ်၊ အာဆီနိုဒ်သီရီယမ်၊ ကုလားအုတ်များ၊ မြင်းတို့၏ ဆင့်ကဲဖြစ်စဉ်၊ ဒက်စမိုတိုင်လတ်၊ အယ်လိုဒက်ဗတ်၊ ဆီးကောင်း (ရေဝက်မျိုး)၊ ဝေလငါးများ၊ ဆင်တို့၏ ဆင့်ကဲဖြစ်စဉ်၊ ကြုံများ၊ မက်စပေရိုချီးနီးယား၊ တောက်ဆီဒွန်၊ မိုဂါလိုဆီရော့၊ ဓားကောက်ပုံစွယ်သွားပါကြောင်များ၊ ဂရောင်းစလော့ဝက်ဝဲကြီးများ	
ရေခဲခေတ်	၈၈
ပရိုင်းမိတ်များ	၉၀
အပင်နေဓူ၊ လီမာပျောက်၊ တာဆီယာ၊ ပျောက်များ၊ ပျောက်ဝံများ၊ လူ၏ဆင့်ကဲဖြစ်စဉ်	
အပင်တို့၏ဆင့်ကဲဖြစ်စဉ်	၁၀၂
ကာဗွန်နိုဗရတ်ယုဂ်အပင်များ၊ သက်လယ်ကပ်အပင်များ၊ သက်နှောင်းကပ်အပင်များ၊ အပွင့်ပွင့်သော အပင်များ	
မြောက်အမေရိကတိုက်ရှိ ကတ္တရာအိုင်များ	၁၀၉
နိဂုံး	၁၁၀
ဝေါဟာရစာရင်း	၁၁၁